

Kitabu kya Danieli - Nambari ya Ishirini na Mbili

Kusetula Kafula ka Bupolofita: Njila ya Mvula ya Kusuluka ne Kizubu kya Kumalekelako

Jeff Pippenger

2023-12-17

Njia iliyoidhinishwa na Mungu inatambulishwa kwa uwazi hasa katika Isaya sura ya ishirini na nane na ya ishirini na tisa, ambamo hiyo njia inawakilishwa kama “mstari juu ya mstari.” Tarehe 11 Septemba, 2001 malaika mwenye nguvu wa Ufunuo kumi na nane alishuka, na kwa kufanya hivyo, alirudia kushuka kwake alikofanya tarehe 11 Agosti, 1840. Katika visa vyote viwili, baada ya kushuka kwake, Babeli ilitambuliwa kuwa imeanguka, na mwito ulitolewa, na upesi utatolewa tena, kwa wale waliokuwa bado katika ushirika wake watoke. Katika visa vyote viwili, tukio lililotimiza utabiri lilikuwa na athari ya ulimwenguni kote, kwa maana kama vile ujumbe wa malaika wa kwanza ulivyopelekwa kwa “kila kituo cha utume duniani” mwaka 1840, vivyo hivyo ulimwengu wote uliathiriwa na ukalielewa tukio la tarehe 11 Septemba, 2001. Unabii uliotimizwa tarehe 11 Agosti, 1840 ulikuwa unabii uliotambulisha kuzuiwa kuwekwa juu ya Uislamu wa ole wa pili, na mara baada ya Septemba 11, 2001 kizuio kiliwekwa juu ya Uislamu wa Ole wa tatu.

1840 жылдың 11 тамызы 1798 жылы ақырзаман уақытында мөрі ашылған хабардың құдіреттенуін білдіреді, ал 2001 жылдың 11 қыркүйегі 1989 жылы ақырзаман уақытында мөрі ашылған хабардың құдіреттенуін білдіреді. Бірінші періштенің қозғалысының негізгі ережесі 1840 жылдың 11 тамызында расталды, және ол ереже — бір күннің бір жылға теңдігі принципі еді. Үшінші періштенің қозғалысының негізгі ережесі 2001 жылдың 11 қыркүйегінде расталды. Бұл ереже — ақиқаттың “жол үстіне жол” келтіру арқылы бекітілетіні, соның нәтижесінде ақырдың бастау арқылы бейнеленетіні және тарихтың қайталанатыны көрсетілетіні. 2001 жылдың 11 қыркүйегіндегі пайғамбарлық оқиға Сестра Уайттың тікелей сөздерімен ғана емес, одан да маңыздысы, сол оқиғалардың Миллерит тарихындағы дәл сол межемен мінсіз параллель болғандығымен бекітіледі. 1840 жылдың 11 тамызындағы оқиғамен танылған нәрсе пайғамбарлықтың орындалуының өзі соншалық емес, қайта Миллер мен оның серіктері қабылдаған әдістеменің дұрыстығы болды.

“घटनाले उक्त भवषियवाणीलाई ठ्याक्कै पूरा गर्‍यो। यो कुरा ज्ञात भएपछि, भीडका भीड मानसिहरू मलिर र उनका सहकर्मीहरूले अपनाएका भवषियवाणीको व्याख्याका सद्दिधान्तहरूको सत्यताप्रति विश्वस्त भए, र आगमन आन्दोलनलाई अद्भुत प्रेरणा प्राप्त भयो। वदिवान् तथा प्रतष्ठिति व्यक्तहिर् उपदेश दनि र उनका वचिरहरू प्रकाशति गर्न् दुवै कार्यमा मलिरसँग एकताबद्ध भए, र 1840 देखि 1844 सम्म यो कार्य तीव्रगतमि फैलियो।” The Great Controversy, 335.

2001 թվականի սեպտեմբերի 11-ին, երբ վերջին անձրևը սկսեց չափվել, «վիճաբանությունը» վերաբերել է և մինչ այժմ էլ վերաբերում է ճշմարիտ կամ կեղծ մեթոդաբանությանը: Միլլերական շարժման մարգարեությունները ներկայացված են թե՛ 1843 թվականի և թե՛ 1850 թվականի քարտեզների վրա, որոնք Քույր Ուայթը հաստատում է որպես Տիրոջ կողմից նախատեսված, և նաև որպես Ամբակունձի երկրորդ գլխի կատարման դրսևորում:

Միլլերականների պատգամը, որ առաջ եկավ «Միլլերի և նրա գործակիցների կողմից ընդունված մարգարեական մեկնաբանության սկզբունքների միջոցով, և» որն այնուհետև առաջ բերեց այն «հրաշալի խթանը», որ գորացրեց Կեսգիշերյան Աղաղակի լուրը, ներկայացված էր այդ երկու սուրբ քարտեզների վրա: Այդ երկու սուրբ քարտեզների վրա ներկայացված մարգարեությունները ճանաչվել և հաստատվել էին Միլլերի մարգարեական կանոններով: Այդ քարտեզները Ամբակունի գրքում տրված այն պատվերի իրականացումն էին, ըստ որի՝ Միլլերի մեթոդաբանությամբ հաստատված մարգարեությունները պետք է տեսանելիորեն ներկայացվեին «տախտակների» վրա՝ հոգնակի թվով: Ամբակունի երկրորդ գլուխը նույնականացնում է և անմիջականորեն կապված է Եսայիայի քսանյոթերորդ գլխի «վիճաբանության» հետ:

Nêng yâk song chingkang ka, adâk nêng ngâi râtsûng mîi ka, adâk nêng ngâi ngâi pyôkpyôk sùi ra ka, a-i ka nêng lûnglâi pûng tô hâng, dâng nêng a-kyâi nêng jâklâi ai râng ka. Habakkuk 2:1.

vesi ya “reproved” humanisha ‘kubishaniwa nayo.’ Habakuki, akiwakilisha walinzi wa mwendo wa malaika wa kwanza na wa tatu pia, alikuwa atabishaniwa, naye alitaka kufahamu ni nini alichopaswa kujibu hapo mabishano yalipoanza. Jibu katika historia ya malaika wa kwanza lilikuwa kutolewa kwa chati mbili takatifu, na jibu katika historia ya mwendo wa malaika wa tatu lilikuwa kutolewa kwa mfululizo wa kiunabii wenye jina, Habakuki’s Two Tables. Chati hizo na mfululizo huo vilijengwa juu ya mbinu inayowakilishwa katika kila moja ya historia hizo husika. Katika Habakuki, mbinu hiyo inawakilisha kile walinzi hutumia kuthibitisha ujumbe, nayo pia hutambulisha suala lile “linalobishaniwa,” ambalo nalo huzaa makundi mawili ya waabuduo.

Ndzi ta yima ehenhla ka ku rindza ka mina, ndzi tlhela ndzi tiyimisela ehenhla ka xihondzo, naswona ndzi ta langutisisa ku vona leswi a nga ta swi vula eka mina, ni leswi ndzi nga ta swi hlamula loko ndzi tshinyiwa. Kutani Yehovha a ndzi hlamula, a ku: Tsala xivono lexi, u tlhela u xi endla xi va erivaleni ehenhla ka swiphephana, leswaku la xi hlayaka a ta tsutsuma. Hikuya xivono xa ha ri xa nkarhi lowu vekiweke; kambe emakumu xi ta vulavula, naswona a xi nge hembu: hambiloko xi hlwela, xi rindzele; hikuya xi ta ta hakunene, a xi nge hlweli. Vonani, moya wa loyi a tikurisaka a wu lulamanga endzeni ka yena; kambe lowo lulama u ta hanya hi ripfumelo rakwe. Habakuki 2:1–4.

Ekibiina kimwe kigirwa omubutuukirivu olw’okukkiriza, ate ekibiina ekirala kisitulwa mu mwoyo, nga bwe kiragiddwa mu Mufalisaayo ne mu Mukozi w’omusolo. Abafalisaayo beesiga enkola eyali yeesigamiziddwa ku mpisa n’obulombolombo, era Mufalisaayo naye yali akiikirira enteekateeka y’eddiini eyakuumanga okufuga ekisibo kyayo ng’eteekawo enteekateeka ey’emitendera, efugibwa abo abeeyatiriranga okuba abantu ba Katonda abalonde, era abakuumi b’amazima, naye ku nkomerero ne beetaba mu kukomererwa kw’Amazima. “Empaka” ez’obunnabbi eziri mu Isaaya essuula ey’amakumi abiri mu musanvu zikwata ku nkola entuufu n’enkyamu ey’ebyawandiikibwa eby’omu Bayibuli. Abawakanyi mu “mpaka” ezo beebo abagoberera enkola ya Eriya ow’omu biro ebyo, n’enteekateeka eyasimbibwawo ebbanga ddene ey’abakugu mu by’eddiini, eragibwa n’Olukiiko lwa Sanihedulini mu biro bya Kristo.

ཆར་པ་ཕྱི་མའི་འཕྲིན་ལས་ནི་ཡེ་ཤུའི་བསྐབས་བྱ་དང་མཚུངས་པར་མཚོན་ཏེ། ཁོང་ནི་བཀའ་ཡིན་ལ། དེ་ལས་གྲུང་མངོན་པར། ཆར་པ་ཕྱི་མ་ནི་ “བསེལ་བའི་བྱས” ཞེས་པར་ཡང་མཚོན་ཞིང་།
དེའི་དོན་ནི་ “གཙོ་བའི་བྱུན་སྒྲ” ཞེས་འགྲེལ་བ་ཡིན།

Sista Wait athibitisha kwamba malaika aliyeshuka katika Ufunuo sura ya kumi, tarehe 11 Agosti 1840, “hakuwa mwingine ila Yesu Kristo mwenyewe.” Kwa hiyo malaika aliyeshuka tarehe 11 Septemba 2001 angekuwa pia “si mwingine ila Yesu Kristo mwenyewe.” Kushuka Kwake katika historia yoyote kati ya hizo mbili kunatambulisha mwanzo wa “mjadala” wa kiunabii kuhusu mbinu ya kweli au ya uongo, kwa maana jambo hilo linawakilishwa na kile kitabu kilichokuwa mkononi Mwake ambacho watu wa Mungu waliamriwa kukila. Alipokuwa Galilaya, Yesu aliwafundisha wanafunzi kwamba iliwapasa kula mwili Wake na kunywa damu Yake, kwa kuwa hapo alidai kwamba Yeye ndiye mkate ulioshuka kutoka mbinguni. Hapo alipoteza wanafunzi wengi kuliko wakati mwingine wowote katika huduma Yake, na wale walioondoka hawakurudi tena kamwe. Wale walioondoka walifanya hivyo kwa sababu walichagua kuchanganua mafundisho Yake kwa mbinu ya uongo ya kuyachukua maneno Yake katika maana yake halisi, badala ya kuyatumia katika maana sahihi ya kiroho. “Mjadala” wa Isaya ishirini na saba ni alama ya kiunabii iliyo na mashahidi kadhaa wa kuthibitisha kwamba inawakilisha mfumo uliokita na unaodaiwa wa uchambuzi wa Biblia katika makabiliano na mbinu inayowakilishwa na mjumbe wa Eliya.

Erihwēn iva i joñan juon ekkar, ilo an jino mōj etal wōt in jerbal eo an kowaenat komṃaan, im armej ro an Kalōt rekar kōmṃan bwe ren armej ekkar; im jino eo an jouj im bōk-jerbal in kowaenat ibben ro “im ilo āinwōt jān tōrre komṃaan, re jab armej ro an Kalōt.” “Kōnnaan in akweel” eo, emōj an elaplok an kautiej in lale, ej kwaḷoḷ jino eo an ien eo me ej tōpar in jemlok ñan Kien Sunday eo me ej itok drik. Alpha im Omega aolep ien ej kwaḷoḷ jemlok eo ibben jino eo, im ilo an kōmṃane men in, kōnnaan in akweel eo make ej kḷoḷ juon kālal ko an juon ian jerammān ko an jemen ro at, me ej aikuj an maron in etale im kwalok bōd ko, bwe in kōmṃan leen jar in Leviticus mōktān 26.

Enyingin ye Daniel a ɔwɔ ti akron mu no gyina ho ma mpaebɔ a ɛɛ ɛɛ wɔbɔ wɔ Nyanmu Adiyisem ti dubaako no nnansa ne fa no awiei. Wɔgyina ho ma saa bere no wɔ Yesaia aduonu nson mu ɛɛ bere a “kuropon a wɔabɔ ho ban no beda mpan, na atenaɛ no wɔagyaw ho, na wɔama no aye ɛɛ sare so; eho na nantwi ba no bedidi, na oho na obeda, na wada ne mman no nyinaa. ɛɛ ne mman no awew no, wobebubu agu fam: mmea no beba abeso ogya ahyew; efise wɔye ɔman a wonni ntease: enti nea ɔyeɛ won no rennya won mmɔbɔ, na nea obɔɔ won no renhu won anim dom.”

Ofakazi babiri wanaoneshwa kuwa “hawakuonyeshwi upendeleo,” kwa maana walitangaza unabii wa uongo uliotanguliza kipindi cha “jangwa” cha siku tatu na nusu. Kisha wakawa “watu wasio na ufahamu,” ingawa hapo awali walikuwa “mji uliotiwa maboma.” Ndipo mji huo ukawa “ukiwa” na “makao” yaliyokuwa “yameachwa.” Ukawa mifupa mikavu iliyokufa, imelala katika njia ya mji wa Sodoma na Misri. Kisha wafu wanapoitwa waliinuke, wanajaribiwa kwa dhambi za baba zao, jambo linalojumuisha “mjadala” ulioko mwanzo wa kipindi kile kinachoanza kwa kutiwa nguvu kwa ujumbe wa kwanza na kuishia kwa kuwasili kwa ujumbe wa tatu. Mjadala huo ni ikiwa wakubali au wakatae mbinu inayowakilishwa na Eliya wa historia yao. Mwaka 1863, baba wa Uadventista waliukataa ujumbe wa “nyakati saba” za Musa, ambao ulikuwa umeletwa na Eliya.

Mwaandamo wa mwezi wa Julai, wa 2023, matawi yaliyonyauka ya Isaya ishirini na saba lazima yaamue kama yatarudia dhambi za kanisa la Galilaya, na historia ya 1863, pamoja na historia ya Septemba 11, 2001. Kukataa mbinu inayowakilishwa na Habakuki sura ya pili, na Isaya ishirini na saba, na Eliya, Yohana Mbatizaji, na William Miller ni kurudia dhambi za baba zetu, badala ya kufaidika na vielelezo vitakatifu vilivyorekodiwa kwa ajili ya wale ambao juu yao miisho ya dunia imekuja.

Naha ebyo byonna byababayeho ngo bibe ebyokulabirako; era byawandiikibwa olw’okutubuulirira ffe, abatuseeko enkomerero z’emirembe. Kale oyo alowooza ng’ayimiridde yeekuumenga aleme okugwa. Temukwatiddwa kukemebwa kwonna okutali kwa bulijjo eri abantu: naye Katonda mwesigwa, ataalikkiriza kukemebwa kusukka ku kye muyinza; naye awamu n’okukemebwa era anaateekateeka n’ekkubo ery’okuwona, mulyoke musobole okukugumiikiriza. Kale, abaagalwa bange ennyo, mudduke okusinza ebifaananyi. Njogera ng’eri ab’amagezi; musale omusango ku bye njogera. 1 Abakkolinso 10:11–15.

Ka nyama kakulu ka bunanguludi kavangija nsangu wa Kelela ka Pakaci ka Bufuku, udi nsangu wa mvula wa ndekeji. Nsangu awu, padiwu dyiibwa ku mushindu wa nyuma, udi upatula diakamwina diandi diakufwanangana, bu mudi bia mwine ne bia Daniel ne bakokeshi basatu, dia kudia dia mboga, byakapatuja mpala ya bulenga bukole ne ya kununa. Kadi mu Habakuki nshapita wa bubidi, dibwe dia kukudika dia bantu badiabela dipa dia kulongolola ku diitabuuja, nngambu wa kudikokela, udi ubalesha kulonda bua kumanya Mukalenge. Ne bu kudi tshivinda tshimue tshidi bantu ba Nzambi kabayi mua kupicisha mudimu wa kwakidila njira wa bushuwa, ne wa kudya nsangu ku tshianza tsha mwanjelo, nansha kakesa, tshivinda atshi ntu lelu!

“शम्राई-दो पछलि बारशिक जोर ल’ राहा-रै थानाय नांगौ। बेयो मोनसे-फोरनफिराय सोगोन जाहोयो, जोफोर गैया-गैया खालामनाय अनुग्रहन शिसिरि आरो बरखाफोरखौ चनिहायनो आरो नजोर जबिय लाबोनो मोनदो। जादजो आलोर खण्डफोरखौ गथायनो, जादजो इसोरननिश्चय दयाफोरखौ मान-गोनां खालामनो—जोखौ ताहांखौ बसिवास खालामथ” बायनो जायो—तेनानै हानो प्रतटि प्रतजि जायो पूरा जाथाय। ‘कारण जेने

पृथिवीयै नजिरे कुरीखौ बाहारन, आरो जेने बारयि तात् रायखानाय जनिस्फोरखौ उख्राबन; तेनानै प्रभु
इसोराय सोगोल जातनि सिन्मुखाव धार्मकिता आरो प्रसंसाखौ उख्राबनो हायनानै खालामथाय।' यशिया
61:11। गोटाव फृथबियै इसोरन भिहमिजो बोहाय जाथाय।' The Seventh-day Adventist Bible
Commentary, volume 7, 984.

Nzambi weto dyambu dya kiprofete dyamesene kutupangula nde, bu nzutu nene ya mbanza ya
New York City yabuakidibwa panshi, mwanju wa Kusakumuna 18 ukuluka, mpe “Kusakumuna
18, baverse 1 tii 3 bikukumbana.” Yezaya 27 yamesene kutumina ntangu yoyo bonso “dituku dya
mpepo ya esete,” mpe yoyo ke ntangu yina “mpepo ya ngolo” ikezolekwa. “Mu kifwani, bu yawu
kebasika, nge tawusambisa yawu: yandi kepekisa mpepo andi ya ngolo na dituku dya mpepo ya
esete.” Mpangi-nkento White yamesene kusonika ntangu yoyo mosi.

“Mu gihe icyo ari cyo, ubwo umurimo w’agakiza uzaba uri hafi kurangira, amakuba azaba aza
ku isi, kandi amahanga azarakara, nyamara afatirwe kugira ngo adakoma mu nkokora umurimo
wa marayika wa gatatu. Muri icyo gihe ni ho ‘imvura y’itumba,’ ari yo kugarurirwa ubuyanja
guturuka imbere y’Umwami, izaza, kugira ngo ihe imbaraga ijwi riranguruye rya marayika wa
gatatu, kandi itegure abera guhagarara bashikamye mu gihe ibyago birindwi bya nyuma
bizasukwa.” Early Writings, 85.

A amufūgūrūkagia mīrongo yathiĩ hingo ĩrĩa mbura ya mũthia yambire kūgũa. No o rĩrĩa a
amufūgūrūkiire mīrongo, nĩ yahotwo kūigĩrĩrwo, nĩgũkorwo Isaia andĩkire atĩ nĩ “ekũhũthagia
rũhuho rwake rūrĩ nene.” Rũhuho rūu rūrĩ nene nĩ rūhuho rwa kūu irathĩro rĩa gũtanĩ; na rūhuho
rũu nĩ rūigĩrĩrwo hingo ĩrĩa mbura ya mũthia yambaga kūnyunyia, na wĩra wa ũhonokio ũkĩhĩtũka
gũthira. Wĩra wa ũhonokio ũrĩa ũgĩthira nĩ hingo ya kūraikania mũhuri. “Mũrongo igũrũ rĩa
mũrongo,” rūhuho rūu rūrĩ nene, kana rwa kūu irathĩro rĩa gũtanĩ, rūrĩa rūigĩrĩrwo rĩrĩa kūraikania
mũhuri kwa andũ elfu mia imwe na mīrongo ĩna na inyai kūrĩgũrũ, nĩ naruo rūhuho rūna rwa ũhoro
wa Kūguũrwo mūtwe-inĩ wa mūgwanja.

Na baada ya mambo hayo nikawaona malaika wanne wamesimama juu ya pembe nne za dunia,
wakiizua pepo nne za dunia, ili upepo usivume juu ya dunia, wala juu ya bahari, wala juu ya
mti wowote. Nami nikamwona malaika mwingine akipanda kutoka mashariki, akiwa na
muhuri ya Mungu aliye hai; naye akalia kwa sauti kuu kwa wale malaika wanne waliopewa
kuidhuru dunia na bahari, akisema, Msiidhuru dunia, wala bahari, wala miti, hata
tutakapowatia muhuri watumishi wa Mungu wetu katika vipaji vya nyuso zao. Ufunuo 7:1–3.

میل مشرؤی و ب حیسہم یناراکن توہکمرس یروژن و وچ ہب رازہہ راوچ و لچ و دمس یندرکرؤم
یامئہ) ووب کئڑ ئردئوگ یراوس، ادیؤخ ینایژ مل راج مکات و ب، حیسہم ئوہل. ووبارک ہن وومن
رمزاعہل تی او رہاوخ. میل مشرؤی وان و ب درک یمک ہن وئیس مس و پ یریتہ ی اگن مش ئپ رمزاعہل و، (مالسیئ
ادہی و وژئم و مل رؤم یامئہ کہو تاکہد یراید.

“라사로에게 가시기를 지체하신 데에는, 그분을 영접하지 아니한 자들을 향한
그리스도의 자비의 목적이 있었다. 그분은 머무르셨으니, 이는 라사로를 죽은 자들
가운데서 일으키심으로써, 완고하고 믿지 아니하는 당신의 백성에게 그가 참으로
‘부활이요 생명’이심을 보여 주는 또 하나의 증거를 주시기 위함이었다. 그분은
이스라엘 집의 가난하고 방황하는 양들인 그 백성에 대한 모든 희망을 포기하시기를
차마 원하지 아니하셨다. 그들의 회개하지 아니함으로 말미암아 그분의 마음은

찢어지고 있었다. 그분은 자비 가운데, 자신이 회복자이시며, 생명과 썩지 아니함을 밝히 드러내실 수 있는 유일한 분이심을 그들에게 보여 주는 또 하나의 증거를 주고자 뜻하셨다. 이것은 제사장들이 그릇 해석할 수 없는 증거가 될 것이었다. 이것이 그분께서 베다니로 가심을 지체하신 이유였다. 이 최고의 기적, 곧 라사로를 일으킨신 일은, 그분의 사업과 그분의 신성에 대한 주장 위에 하나님의 인을 치는 것이 될 것이었다.” 시대의 소망, 528, 529.

[illegible]

पश्चिमिका कानुनको त्यो घडीमा, प्रकाशतिवाक्य तेहरको पृथ्वीका पशुमार्थ प्रतफिलात्मक न्याय ल्याउन ती हावाहरू छोडिन्छन्। अहिलै तनीहरू मुहरबन्दीको अवधमा तनीहरूलाई रोकशिखने ती चार स्वर्गदूतहरूको आँलाहरूबाट समेत चपिलैँदै गइरहेका छन्। पूरवीय बतासको दनिसँग समबन्धति भवषियवाणीको आत्मामा पाइने सबैभन्दा गहन सन्दर्भहरूमध्ये एक Testimonies, volume nine मा भेटिन्छ। उक्त खण्डमा प्रेरति वचन पृष्ठ एघारमा आरम्भ हुन्छ, यसरी प्रतीकात्मक रूपमा त्यो “nine-eleven” मा आरम्भ हुन्छ। अध्यायको शीर्षक “The Final Crisis” हो, तर त्यो “For the Coming of the King” शीर्षक भएको एक खण्डको पहिलो अध्याय पनि हो।

[illegible]

mbinu ya sawa huweka msingi wa ujumbe wa sawa wa Kilio cha Usiku wa Manane, na ujumbe huo, ukipokelewa na kutendewa kazi, huzaa tabia ya sawa. Tabia hiyo katika msiba wa mwisho ndiyo tabia ipokeayo muhuri wa Mungu. Mchakato wa kuwatia muhuri watu wa Mungu ulianza wakati wa kuwasili kwa siku ya upepo wa mashariki, mnamo Septemba 11, 2001. Ujumbe wa wakati huo basi ulipaswa kuliwa. Ikiwa kula au kutokula kunawakilishwa na “mjadala” wa Isaya, na pia na swali la Habakuki kuhusu walinzi wanapaswa kujibu nini katika hoja hiyo. Wakati wa kukawia wa Mathayo ishirini na tano na Habakuki unahitimishwa kwa uwakilishi wa makundi mawili ya waabuduo. Wakati wa kukawia, uliowakilishwa na siku tatu na nusu katika Ufunuo sura

ya kumi na moja, umekaribia kuisha.

هل كئىن ىر بر هد ل هگل ، هوارد ناشىن ادمه ىؤن ىگر هب هل ادهش هب وهى ىاتهر هس هل شهن توهكه داود ىهوام وهى ىكه ىاتاو هب قوق هب هح ىمهوود ىشه هب ىمهراوچ ىتهه ىائى سلؤپ هك ادهن ىوش وهل ، ناكه ىىن ارب ىع ىهمان وهل هكنوچ ، تئىن هداد ادمه ىئس ىهتش ىرف ىهلؤج ىهنزاب هل ۲ قوق هب هح سلؤپ ىهژامائى . هومتئىن ههد رت ىنىهاك ىىرازوگت همزخ ىىكانوور ادهىوؤژئىم وهل و ، نىرتزؤرىپ ىنىوش وان هووچ حىسم ادهىوؤژئىم ىندركار كشائى نىرتنوور سلؤپ ادناكه ىىن ارب ىع ىكووتر هپ هل و ، ارك اركشائى وهى ىالاب تادهد ناشىپ اداوخ ىهشو هل حىسم ىالاب ىنىهاك ىىرازوگت همزخ .

Habhakkuk wa pili katika mwendo wa malaika wa kwanza haukutambua bado mwendo wa Kristo kuingia Patakatifu pa Patakatifu Sana, kwa maana jambo hilo halikutukia hadi mwisho wa kutangazwa kwa Kilio cha Usiku wa Manane. Wakati wa kukawia unaotajwa na Paulo, ndio wakati wa kukawia wa Habhakkuk na Mathayo, lakini ndio wakati wa kukawia ambao ungeanza tarehe 18 Julai, 2020. Aya ya mwisho ya Habhakkuk wa pili inawakilisha hitimisho la Kilio cha Usiku wa Manane katika historia ya Wamillerite, na kuwasili kwa malaika wa tatu:

랄예슈바이 은 리에세이다제야. 자위에 부디구아예 제키야제야. 하박국 2:20.

Ubuhamya, umuzingo wa cyenda, bushimangira, butangiriye ku ipaji ya cumi n'imwe (9-11), umugani w'abakobwa cumi b'inkumi, igihe cyo gutinda n'isano yacyo na Habakuki na Matayo, ndetse n'iherezo ry'amage n'itariki ya 11 Nzeri 2001, ubwo impaka z'ubuhanuzi zageraga.

“ကဏ္ဍ ၁—ရှင်ဘုရင်၏ ကျွဲငှာခင်းအတွက်”

“Na hanyuma y'igihe gito, Uwo uzaza azaza, kandi ntazatinda.’ Abaheburayo 10:37.

“Crisis ya Mwisho”

“Tukwete mu kiseera eky'enkomerero. Obubonero obw'ebiro, obutuukirira amangu, bulangirira nti okujja kwa Kristo kunaatera ddala. Ennaku ze tubeeramu za kitiibwa era za mugaso munene. Omwoyo wa Katonda mpola mpola naye mazima ddala aggyibwa ku nsi. Bibonoobono n'emisango byatandise dda okugwa ku abo abanyooma ekisa kya Katonda. Obuzibu obuli ku lukalu ne ku nnyanja, embeera y'embeera z'abantu etatebenkedde, n'entiisa z'entalo, bya bubonero bwa maanyi. Byolesa ebigenda okujja ebya obunene obusingayo.”

“Abakozi b'ikibi bari guhuza imbaraga zabo kandi bari kwisuganya hamwe. Bari kwikomeza bitegurira ihungabana rikomeye rya nyuma. Vuba aha impinduka zikomeye zigiye kuba mu isi yacu, kandi ibikorwa bya nyuma bizaba byihuta.”

“Mu mimerere y'ibintu biri mu isi herekana yuko ibihe by'amakuba bikomeye bitugezeho rwose. Ibinyamakuru bya buri muni byuzuye ibimenyetso by'intambara iteye ubwoba iri hafi kubaho. Ubujura bukorwa ku mugaragaro bukunze kubaho. Imyigaragambyo irasanzwe. Ubwiby n'ubwicanyi bikorerwa hose. Abantu bategetswe n'abadayimoni bari kwambura ubuzima abagabo, abagore, n'abana bato. Abantu bamaze gushukwa bikomeye n'ingeso mbi, kandi amoko yose y'ibibi ni yo ateguka.”

“Ngukwasi ahashize omu kuhindura oburinganiza, n'omu kuijuza emitima y'abantu ekyifuzo ky'okwegombeka olw'okwifuna.”

“Dadwerî dûr rawestiyaye: çimkî rastî li kuçeyan ketiyaye, û edalet nikare bikeve hundir.’ Îşaya 59:14. Li bajarên mezin de komeke pir mezin hene ku di feqîrî û belengaziyê de dijîn, nêzikî bê nan, bê sitar, û bê cil û berg in; lê di heman bajaran de jî hene yên ku ji ya dil dixwaze zêdetir hene, bi tebeqeyekî lûks dijîn, pereyên xwe li ser xaniyên bi cewher û amûrên biha xemilandî, li ser xemilandina kesane, an jî ya xirabtir, li ser têrkirina hest û xwestekên şehwanî, li ser şerab, tûtîn, û tiştên din ên ku hêzên mêjî dişkînin, hişê mirovan têkdidin, û canê wan nizim dikin, xerc dikin. Qîrînen mirovahiyê ya birçî ber bi Xwedê ve bilind dibin, di dema ku bi her cureyê sitam û qelşkirinê mirovan dewlemendiyên pir mezin kom dikin.”

“Omulundi gumwe, bwe nnali mu Kibuga New York, mu biro eby’ekiro nayitibwa okulaba ebizimbe nga biyimuka n’omuzingo ku guzikka nga byolekera eggulu. Ebizimbe bino byakakasibwanga nti tebikwatibwa muliro, era byazimbibwa okugulumiza bannannyini byo n’ababizimba. Ebizimbe bino byeyongeranga okuyimuka waggulu, era mu byo mwakozesebwanga ebintu eby’omuwendu omungi ennyo. Abo ebizimbe bino bye byali tebabeeranga nga beebuuzizza nti, ‘Tuyinza tutya okusinga obulungi okugulumiza Katonda?’ Mukama teyali mu birowoozo byabwe.”

Ndzi anakanyile ndzi ku: ‘Oo, loko lava va vekaka swilo swa vona hi ndlela leyi va nga vona ndlela ya vona hilaha Xikwembu xi yi vonaka hakona! Va hlengeleta miako leyikulu, leyi sasekeke, kambe ku kunguhata ni ku boha ka vona i vuphukuphuku njhani emahlweni ka Mulawuri wa vuako hinkwabyo. A va kambisisi hi matimba hinkwawo ya mbilu ni ya mianakanyo leswaku va nga dzunisa Xikwembu njhani. Va lahlekeriwile hi ku vona mhaka leyi, ntirho wo sungula wa munhu.’

“Ekei ho’oki’eki’e ‘ia a’ela kēia mau hale ki’eki’e, ua ‘oli’oli nā haku nona me ka ha’aheo kuko nui, no ka mea, he kālā kā lākou e ho’ohana ai i ka ho’ohau’oli ‘ana iā lākou iho a me ka ho’ā ‘ana i ka lili o ko lākou po’e hoalauna. ‘O ka hapa nui o ke kālā a lākou i ho’okomo ai pēlā, ua loa’a mai ia ma ka ho’okaumaha ‘ana, ma ka ho’ohāiki ikaika ‘ana i ka po’e ‘ilihune. Ua pōina iā lākou, aia ma ka lani e mālama ‘ia ana ka mo’okāki o kēlā me kēia hana kālepa; ‘o kēlā me kēia ‘aelike pono ‘ole, ‘o kēlā me kēia hana ho’opunipuni, ua kākau ‘ia ia ma laila. E hiki mai ana ka manawa e hiki aku ai nā kānaka, ma loko o ko lākou ho’opunipuni a me ko lākou ho’oki’eki’e hō’ino, i kahi palena ‘a’ole e ‘ae mai ai ka Haku iā lākou e hele a’e ma ‘ō aku, a e a’o nō lākou he palena ko ka ho’omanawanui ‘ana o Iēhova.

“ين اكان يب یریس ناوای پ. ووب رگای یکدی هس هره، یرپئی ت ممدربل رتاود هک یمن همید وهی” وهی مال هب. “ن ادش یاسای هل یواو هت هب: بتوگن ای هد و درکهد وارک رگای هژد هوناموگ هب و زرهب ی هون دن اژوک ین اکهرئ مای. ن بارک تسورد رقی هل ی هوهی کمو، ن اتووس کهی هوئش هب هن ای ان یب ین او تن ای هن ن اکهر مژوکر رگای. هکهی یر اکن اری تو ین دن اتس مو وب درکهدن ن ای کئتش چی ه رگای Testimonies, volume 9, 11–13.”

“Mpisano” uwo wabaye ku byerekeye uburyo bw’imikorere mu ntangiriro z’igihe gihagarariwe na Daniyeli igice cya mbere; kandi nanone gihagarariwe na Daniyeli ibice bya mbere kugeza ku cya gatatu; kandi nanone gihagarariwe n’amateka atangirira ku wa 11 Kanama 1840; kandi nanone gihagarariwe n’amateka yo muri Yohana igice cya gatandatu, mu gihe cy’ihurizo ryabereye i Galilaya; kandi nanone gihagarariwe n’amateka yo ku wa 11 Nzeri 2001 (kugeza ku wa 18 Nyakanga 2020), ubu irimo kongera gusubirwamo, atari mu Badiventsime muri rusange, ahubwo

iri mu magufa yumye yapfuye ari gukangurwa ava mu bunebwe bwayo n’“ijwi” rirangurura mu butayu.

Katika makala yetu inayofuata, tutaanza kuchunguza mbinu hiyo ikiwa ndiyo mvua ya masika ya mwisho kama ilivyowakilishwa katika Isaya sura ya ishirini na nane na ishirini na tisa.

Kandi nayê Ezmanvan jî bihîst ku dibêje: «Ez ê kê bişînim, û kî dê ji bo me here?» Wê demê min got: «Va ez im; min bişîne.» Û wî got: «Here, û ji vê gelê re bibêje: Bi rastî hûn dibihîzin, lê fam nakin; û bi rastî hûn dibînin, lê tê nagihin. Dilê vê gelê qelew bike, guhên wan giran bike, û çavên wan bigire; ku bi çavên xwe nebînin, bi guhên xwe nebihîzin, bi dilê xwe nefam bikin, û venegerên, û şîfa nebin.» Wê demê min got: «Xudan, heta kengê?» Û wî bersiv da: «Heta ku bajar bê niştecih xirab bibin, û mal bê mirov bimînin, û welat bi tevahî biharabe, Û Xudan mirovan dût bibate, û di nava welat de terkek mezin hebe. Lê dîsa jî di wê de dê dehane yek bimîne, û ew ê vegere, û dê were xwarin: wek dara teil û wek dara berê, yên ku madeya wan di nav wan de dimîne dema ku pelên xwe davêjin; wusa tohma pêroz dê madeya wê be.» Îşâa 6:8–13.